

Export Control ၏ Internal Compliance Program (ICP)

METI
Trade and Economic Cooperation Bureau
Trade Control Department
Office of International Affairs for Security Export Control

ဥပဒေနှင့်အညီ တင်ပို့သူများသေချာစွာလိုက်နာရမည့် စံသတ်မှတ်ချက်များ

2010ခုနှစ် 4လ1ရက် အတည်ပြုချက်

- စီးပွားရေးလုပ်ငန်းအနေဖြင့်တင်ပို့မှုနည်းပညာထောက်ပံ့မှုပြုသူ(တင်ပို့သူစသည်)သည်တင်ပို့သူများသေချာစွာလိုက်နာရမည့်စံသတ်မှတ်ချက်များနှင့်အညီ သင့်လျော်စွာ တင်ပို့ခြင်း၊နည်းပညာထောက်ပံ့ခြင်းများကိုလုပ်ဆောင်ရမည်ဖြစ်သည်။ (Foreign Exchange and Foreign Trade Act • FEFTA တွင်ဖော်ပြထားသည့် အခန်း 55 ရှိ အမှတ် 10 စာပိုဒ် 4)
- Security Trade Control အရ သိမ်မွေ့နက်နဲသောအထူးအရေးကြီးပစ္စည်းများ(List Control ပါ ပစ္စည်း) စသည်တို့ကို တင်ပို့သည့်လုပ်ငန်းရှင်များအတွက် I နှင့် II စံသတ်မှတ်ချက်များကို သေချာစွာလိုက်နာရမည်ဖြစ်သည်။ထို့ပြင် အထူးအရေးကြီးပစ္စည်း(List Control ပါ ပစ္စည်း)ကို မတင်ပို့သည့်၊မလုပ်ဆောင်သည့် လုပ်ငန်းရှင်များအတွက် I စံသတ်မှတ် ချက်ကိုသာ သေချာလိုက်နာရမည်ဖြစ်သည်။



II ကန့်သတ်ပစ္စည်းများတင်ပို့ခြင်း စသည်တို့အတွက် သေချာစွာ လိုက် နာသင့်သည့် စံသတ်မှတ်ချက်များ (နောက်စာမျက်နှာတွင် ကိုးကားရန်)

I တင်ပို့ခြင်းဆောင်ရွက်ရာတွင်သေချာစွာလိုက်နာသင့်သည့် စံသတ်မှတ်ချက်များ

- ① တင်ပို့ခြင်းဆောင်ရွက်ရာတွင် ကန့်ပစ္စည်းများသည် List Control ပါ ပစ္စည်း ဖြစ်၊မဖြစ်ကို စိစစ်အတည်ပြုမည့် တာဝန်ခံကို သတ်မှတ်ထား ရမည်။
- ② တင်ပို့ခြင်းလုပ်ငန်းဆောင်ရွက်နေသူသည် လတ်တလော ဥပဒေများ ကိုကောင်းစွာသိရှိနားလည်ထားပြီး၊အခြားသောဆက်စပ်ဥပဒေများ၏ စည်းမျဉ်းများကိုလည်းလိုက်နာဆောင်ရွက်ကြစေဖို့ လိုအပ်သော လမ်းညွှန်မှုများကိုပြုရမည်။

※ METI ဝန်ကြီးသည် စံသတ်မှတ်ချက်များနှင့်အညီ လမ်းညွှန်မှုနှင့်အကြံပေးမှု ကို ဆောင်ရွက်ပြီး၊ကျူးလွန်ဖောက်ဖျက်မှုများရှိလာလျှင် သတ်ပေးခြင်း၊ အမိန့်ထုတ်ပြန်ခြင်းများပြုလုပ်နိုင်သည်။ (အမိန့်ကိုဆန့်ကျင်သည့်အခါတွင် ပြစ်ဒဏ်ပေးခြင်းနည်းဖြင့်ဖြေရှင်းခြင်း)

ဥပဒေနှင့်အညီ ကန့်သတ်ပစ္စည်းများတင်ပို့ခြင်းစသည်တို့တွင်
သေချာစွာလိုက်နာသင့်သည့် စံသတ်မှတ်ချက်များ

II ကန့်သတ်ပစ္စည်းများတင်ပို့သည့်အခါတွင်သေချာစွာလိုက်နာသင့်သည့်
စံသတ်မှတ်ချက်များ

- ① အဖွဲ့အစည်း၏ကိုယ်စားလှယ်အား Export Control၏ တာဝန်ရှိသူ အဖြစ် သတ်မှတ်သည်။
- ② အဖွဲ့အစည်းအတွင်း Export Control System (လုပ်ငန်းခွင်ဝေခြင်း၊တာဝန်ယူမှုအပိုင်း) ကိုသတ်မှတ်ရမည်။
- ③ Security or Non-Security Export Control Item Determinationလုပ်ငန်း ဆိုင်ရာအဆင့်များကိုသတ်မှတ်ရမည်။
- ④ List Control အရကန့်သတ်ထားသောပစ္စည်းများတင်ပို့သည့်အခါတွင် အသုံးပြုမှုအား စုံစမ်းအတည်ပြုခြင်း၊ ဝယ်ယူအသုံးပြုသူအား အတည်ပြုခြင်းများဆောင်ရွက်ရန် အဆင့်များ သတ်မှတ်ခြင်း၊လုပ် ဆောင်ရန်အဆင့်များနှင့်အညီ စီစစ်အတည်ပြုရမည်။
- ⑤ Shipping လုပ်သည့်အခါတွင် Security or Non-Security Export Control Item Determination ပြုပြီး ကုန်ပစ္စည်းနှင့် ကိုက်ညီမှုရှိမရှိစိစစ်အတည်ပြုရမည်။
- ⑥ Export Control အားစစ်ဆေးခြင်းအဆင့်များကိုသတ်မှတ်ပြီး၊ အကောင်အထည် ဖော်ဆောင်ရွက်ရန် ကြိုးပမ်းရမည်။
- ⑦ Export Control ရှိ တာဝန်ခံနှင့် ဝန်ထမ်းများအား သင်တန်းပို့ချရန်ကြိုးပမ်းရမည်။
- ⑧ တင်ပို့ခြင်းစသည်နှင့်ပတ်သက်သောစာရွက်စာတမ်းများကိုအချိန်နှင့်တပြေးညီထိန်းသိမ်းဆောင်ရွက်နိုင်ရန်ကြိုးစားရမည်။
- ⑨ ဥပဒေကိုချိုးဖောက်ခြင်း၊ချိုးဖောက်နိုင်သည့်အခြေအနေရှိလာလျှင် မြန်ဆန်စွာ METI ဝန်ကြီးဆီသို့ အစီရင်ခံပြီး၊ နောက်တကြိမ်မဖြစ်ပွားအောင် ကာကွယ်သည့်လုပ်ငန်းများ ဆောင်ရွက်ရန်တိုင်ပင်ဆွေးနွေးရမည်။
※ ခြွင်းချက်အနေဖြင့်ခွင့်ပြုလိုက်သည့်တင်ပို့မှုကိုသာဆောင်ရွက်သောသူသည် ⑨ နှင့်သာ အကျိုးဝင်ဆောင်ရွက်ရမည်။

II ကန့်သတ်ပစ္စည်းများတင်ပို့ခြင်း
စသည်တို့အတွက်
သေချာစွာ လိုက် နာသင့်သည့်
စံသတ်မှတ်ချက်များ

I တင်ပို့သုစသည်တို့
သေချာစွာလိုက်နာသင့်သည့်
စံသတ်မှတ်ချက်များ


※ METI ဝန်ကြီးသည် စံသတ်မှတ်ချက်များနှင့်အညီ လမ်းညွှန်မှုနှင့်အကြံပေးမှု ကို ဆောင်ရွက်ပြီး၊ကျူးလွန်ဖောက်ဖျက်မှုများရှိလာလျှင် သတိပေးခြင်း၊ အမိန့်ထုတ်ပြန်ခြင်းများပြုလုပ်နိုင်သည်။
(အမိန့်ကိုဆန့်ကျင်သည့်အခါတွင် ပြစ်ဒဏ်ပေးခြင်းနည်းဖြင့်ဖြေရှင်းခြင်း)

Export Control Internal Compliance Program (CP)

- လုပ်ငန်းရှင်များမှတစ်ဆင့်ပို့ခြင်း၊ နည်းပညာထောက်ပံ့ခြင်းများပြုသည့်အခါဆောင်ရွက်သည့်ပုံစံများပိုမိုကောင်းမွန်တိကျစေရန် (FEFTAစသည့် သက်ဆိုင်သော ဥပဒေများကိုသေချာစွာလိုက်နာ၍ ချိုးဖောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ပါမည်) အတွက်လိုအပ်သော CP
- တင်ပို့လုပ်ငန်းရှင်များမှကိုယ်ပိုင်သတ်မှတ်ထားသော CP ဖြစ်ပြီး၊ ကိုယ်ပိုင်စီမံအုပ်ချုပ်မှုပြုရန်အတွက် “လုပ်ငန်းရှင်ဆန္ဒအတိုင်း” သာဖြစ်သည်။
- METIသို့တင်ပြခြင်းစနစ် (လုပ်ငန်းရှင်ဆန္ဒအတိုင်း) ရှိပါသည်။ CP သည် သတ်မှတ်ချက် တစ်ခုပြည့်မီနေသောအခါတွင် CP လက်ခံရရှိကြောင်းစာ ကို ထုတ်ပေးပါသည်။

တင်ပြခြင်း အကျိုးကျေးဇူး

- ✓ အလုံးစုံခွင့်ပြုချက် (Bulk License) ကိုရရှိနိုင်သည်။
- ✓ တာဝန်ခံမေးလ်သို့ Security Trade Control HPမှ သတင်း အသစ်များ အချိန်နှင့်တပြေးညီ မေးလ်ပို့ပေးခြင်း
- ✓ ကိုယ်ပိုင်Control Systemကို ကောင်းမွန်စွာပြုလုပ်ထားသော လုပ်ငန်းရှင်များ၊ တက္ကသိုလ်များနှင့်သုတေသနအဖွဲ့များအနေဖြင့် အများသိအောင်ကြေငြာနိုင်ခြင်း



CP ကောင်းမွန်စွာပြုလုပ်ထားခြင်းအကျိုးကျေးဇူး

CP ၏ အခြေခံအချက်အလက်များ
(FEFTA တို့ကိုသေချာစွာလိုက်နာ
ရမည့် အချက်များ)

A System

① Export Control System
(လုပ်ငန်းခွဲဝေခြင်း၊
တာဝန်ပေးမှုအပိုင်းများ
သိသာမြင်သာရှိစေရန်)

B Process

② Transaction Review
(Export Control Item
Determinationအပါအဝင်)
③ Shipping Control


C ထိန်းသိမ်းဆောင်ရွက်ခြင်း

- ④ စစ်ဆေးခြင်း
- ⑤ ပညာရေး (သင်တန်း)
- ⑥ စာရွက်စာတမ်းထိန်းသိမ်းမှု
- ⑦ ရုံးခွဲများအားလမ်းညွှန်
သင်ကြားခြင်း
- ⑧ အစီရင်ခံခြင်းနှင့်နောက်တကြိမ်
မဖြစ်အောင်တားသိခြင်း

တရားမဝင်တင်ပို့ခြင်း
ဖြစ်ပွားမည်ကိုရှောင်ရှားခြင်း

Export Control ရှိ
အန္တရာယ်များ


i) တာဝန်ယူမှု
စနစ်အားပြင်ဆင်
ထားပြီး၊ မြင်သာမ
ရှိစေခြင်း



ii) Process ကို ကောင်းစွာ
နားလည်ခြင်း၊ သေချာစွာ
လုပ်ခြင်း
iii) ချိုးဖောက်မှုကာကွယ်ရန်
နှင့်စောလျင်စွာတွေ့ရှိနိုင်ရန်
ထပ်မံမဖြစ်ပွားရန်ကာကွယ်ခြင်း

※ CP ဆိုသည်မှာ Export Control တွင်ဖြစ်လေ့ရှိသည့် အမျိုးမျိုးသော အန္တရာယ်၊ အမှားများကို ရှောင်ရှားနိုင်ရန် အတွက် အထောက်အကူပြုသည့်အရာဖြစ်သည်။

Export Control Internal Compliance Program (CP) နှင့် တင်ပို့သူများသေချာစွာလိုက်နာရမည့်စံသတ်မှတ်ချက်များ ဆက်နွယ်နေမှု



III. Export Control Internal Compliance Program


○ “Export Control Internal Compliance Program (CP) တင်ပြခြင်းနှင့်ပတ်သက်၍” သတိပေးစာတွင်ဖော်ပြထား သည့် “FEFTA စသည့် သေချာစွာလိုက်နာရမည့် အချက် များ”၏ “အခြေခံလမ်းစဉ်များ”နှင့် “သီးခြား အချက်များ(8 ချက်)” အားလုံးပါဝင်ပြီး၊ လတ်တလောဥပဒေနှင့်စနစ်များကိုလိုက်နာဆောင်ရွက်ထားသော CP ဖြစ်လျှင် ယေဘုယျအားဖြင့် တင်ပို့သူများသေချာစွာလိုက်နာရမည့်စံသတ်မှတ်ချက်များ I နှင့် II ကို ပြည့်မှီသည်ဟုသတ်မှတ်သည်။

○ II နှင့်ကွဲပြားချက် စစ်ဆေးခြင်း၊သင်တန်းပေးခြင်း၊စာရွက်စာတမ်းများစီမံထိန်းသိမ်းခြင်း များအား မဖြစ်မနေကြိုးစားဆောင်ရွက်ရမည်ဟုမဆိုသော်လည်း သေချာစွာဆောင်ရွက်ရမည်ဟုသောသတ်မှတ်ချက်ပါရှိပါသည်။

II. List Control ပါ ပစ္စည်းများ တင်ပို့ဆောင်ရွက်သည့်သူများအား ဦးတည်ထားပါသည်။

I. စီးပွားရေးလုပ်ငန်းအနေဖြင့် တင်ပို့မှုလုပ်ဆောင်သည့်သူ အားလုံး ကို ဦးတည်ထားပါသည်။

“Special General Comprehensive Permission” လိုင်စင် ရရှိရန် အဆင့်များ (အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း)



မှတ်ချက်) လိုအပ်ချက်ပေါ်မူတည်၍ ပိုမိုကောင်းမွန်စေမည့်လမ်းညွှန်မှုရှိခြင်း

အလုံးစုံခွင့်ပြုချက်စနစ် (Bulk License System)

- FEFTA တွင် ခွင့်ပြုချက်လိုအပ်သော ကန်သတ်ကန်ပစ္စည်းများကိုတင်ပို့သည့်အခါ၌ ပုံမှန်အားဖြင့် သီးခြားစာချုပ်များနှင့်တင်ပို့မှုများနှင့်စပ်လျဉ်း၍ သီးခြားစီ သက်ဆိုင်ရာဌာန၏ အန္တရာယ်ကင်း အမှားမရှိရေးစစ်ဆေးရေးများကိုဖြတ်ပြီးမှခွင့်ပြုခြင်း
- တင်ပို့သူကာယကံရှင်ကိုယ်တိုင် မှ ထိုကဲ့သို့သော စိစစ်ရေးများကို မိမိကိုယ်တိုင်စီမံထားသည့်စနစ် အောက်တွင် တာဝန်ယူဆောင်ရွက်သည့်အခါ၌မူ သီးခြားစီတင်ပြရန်မလိုအပ်ဘဲ၊ သတ်မှတ်ထားသောပမာဏနှင့်သက်ဆိုင်သောအလုံးစုံခွင့်ပြုချက်(Bulk License)ကို ရယူနိုင် လာပြီး၊ တင်ပို့မှု ဆောင်ရွက်နိုင်လာသည့်စနစ်

“Special General Bulk License” အတွက်လိုအပ်ချက်များ

- ခွင့်ပြုရန်လိုအပ်ချက်များ။
 - ① Export Control ICP သတ်မှတ်ခြင်း
 - ② “တင်ပို့သူအကြောင်း-Check List/CL” ဖြင့် စစ်ဆေးအတည်ပြုခြင်း
 - ③ Export Control ICP ကို အခြေခံ၍ စစ်ဆေးပြီးရလဒ်များ
 - ④ လုပ်ငန်းခွင်အတွင်းလုပ်ဆောင်နေမှုစစ်ဆေးခြင်း
(ဥပဒေလိုက်နာမှုရှိ၊မရှိပင်ရောက်စစ်ဆေးခြင်း)
- အကျုံးဝင်သက်တမ်း။ 3 နှစ်အတွင်း၊ သက်တမ်းတိုးနိုင်ခြင်း။
※Export Control အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား “ဥပဒေလိုက်နာမှုရှိ၊ မရှိပင်ရောက်စစ်ဆေးခြင်း” ကို အလျဉ်းသင့်သလိုဆောင်ရွက်သည်။
- ပမာဏ။ ကုန်ပစ္စည်း၊နည်းပညာနှင့်ပို့ဆောင်မည့်ဒေသများဖြင့်သတ်မှတ်သည်။(Bulk License Matrix ကို ကိုးကားရန်)

ပင်ရောက်စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍

- 2005ခုနှစ်တွင်လမှစ၍အလုံးစုံခွင့်ပြုချက်စနစ် (Bulk License System) ကိုဖော်ဆောင်မှု (Export Control ICP သတ်မှတ်ခြင်းနှင့် ထိုအရာ အားသေချာလုပ်ဆောင်ခြင်း) စတင်ခဲ့ပြီး၊ မှန်ကန်သော Export Control ကို လုပ်ဆောင်နိုင်ရန်အတွက် FEFTA ၏ အခန်း 86 တွင်ဖော်ပြထားသော စည်းမျဉ်းများကိုအခြေခံလိုက်နာ၍ “ဥပဒေလိုက်နာမှုရှိမရှိ ပင်ရောက်စစ်ဆေးခြင်း” ကိုဆောင်ရွက်ပါသည်။
 - ဥပဒေလိုက်နာမှုရှိမရှိပင်ရောက်စစ်ဆေးခြင်းသည် ဥပဒေချိုးဖောက်မှုရှိခြင်း၊ မရှိခြင်းနှင့်မသက်ဆိုင်ဘဲ၊ အလုံးစုံခွင့်ပြုချက်ရရှိထားသောသူများအားလုံးကိုစစ်ဆေးခြင်းဖြစ်သည်။
 - ဥပဒေလိုက်နာမှုရှိမရှိပင်ရောက်စစ်ဆေးခြင်းသည် “တင်ပို့သူအကြောင်း၊ Check List/CL” ၏ အချက်အလက်များနှင့်အညီ ICP သတ်မှတ်ခြင်းအခြေအနေနှင့် လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးခြင်းဖြစ်သည်။
- ※ဥပဒေလိုက်နာမှုရှိမရှိပင်ရောက်စစ်ဆေးပြီးနောက်၊ လိုအပ်ချက်ပေါ်မူတည်၍ ပိုမိုကောင်းမွန်ရေး ညွှန်ကြားချက်များကိုပြုခြင်းကြောင့်၊ ညွှန်ကြားချက်များရှိလာလျှင် ထိုအတိုင်းလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါသည်။

(မှတ်ချက်) FEFTA ၏ အခန်း 86 တွင်ဖော်ပြထားသော စည်းမျဉ်းများကိုအခြေခံလိုက်နာ၍ ပင်ရောက်စစ်ဆေးခြင်း ပြုရာတွင် အလုံးစုံခွင့်ပြုချက်ရရှိထားသောသူများအပြင် တင်ပို့သူများအားလုံးကိုလည်း ပင်ရောက်စစ်ဆေးလေ့ ရှိပါသည်။

စစ်ဆေးရေးအဆင့်များ

တင်ပို့ခြင်း၊ ဝန်ဆောင်မှုပေးသူ

Security or Non-Security Export Control Item Determination

ကုန်ပစ္စည်း - နည်းပညာ
List Control ပါ ဖြစ်မဖြစ်

※List Control : အမျိုးအမည်များ မှာ "Export Control Order သီးခြားဖော်ပြပါဇယား" (သို့) "Foreign Exchange Order သီးခြားဖော်ပြပါ ဇယား" ၊ သက်ဆိုင်ရာ အသေးစိတ် Specification များမှာ "ကုန်ပစ္စည်းများဆိုင်ရာ ဝန်ကြီးဌာန ဥပဒေစည်းမျဉ်းများ (မှတ်ချက်)" တွင် လေ့လာ အတည်ပြုပါ။

ဖော်ပြခြင်း

စာရင်းစင်

Transaction Review

"အသုံးပြု နှင့် ဝယ်ယူသူ" အားအတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း

"ခြွင်းချက် သတ်မှတ်ချက်များ" နှင့် သင်တော်မူရုံ၊ မရိုဆုံးဖြတ်ခြင်း

"Bulk License" နှင့် သင်တော်မူရုံ၊ မရို ဆုံးဖြတ်ခြင်း (ခွင့်ပြုချက်ရယူပြီးနောက်)

Catch-All Orders နှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း
Ref : P27

ခွင့်ပြုချက် မရ

ခွင့်ပြုချက် မရ

Individual License တင်ခြင်း

Shipping Control

ဝင်ရောက်ခြင်း၊ အထောက်အပံ့ခြင်း

(မှတ်ချက်) ကုန်ပစ္စည်းများဆိုင်ရာ ဝန်ကြီးဌာန ဥပဒေစည်းမျဉ်းများ။ ။ ကုန်သွယ်စာရင်းစင် ကုန်ပစ္စည်း၊ နည်းပညာများ၏ Specification ကို သတ်မှတ်ထားသော ဥပဒေ (=တင်ပို့ခြင်းဆိုင်ရာ ဥပဒေ သီးခြားဖော်ပြပါဇယား နံပါတ် 1 နှင့် Foreign Exchange Order သီးခြားဖော်ပြပါဇယားရှိ သတ်မှတ်ချက်များကို အခြေခံ၍ ကုန်ပစ္စည်းနှင့် နည်းပညာများကို သတ်မှတ်သည့် အစိုးရဌာနဥပဒေ)

Security or Non-Security Export Control Item Determination ဆိုသည်မှာ

တင်ပို့မည့်ကုန်ပစ္စည်း၊ဝန်ဆောင်မှုပေးမည့်နည်းပညာ (Programအပါအဝင်)သည် ကန့်သတ်စာရင်းဝင်ပစ္စည်းဖြစ်၊မဖြစ်ကိုစစ်ဆေးဆုံးဖြတ်ခြင်းလုပ်ငန်းဖြစ်ပါသည်။

ကုန်ပစ္စည်းအမည်နှင့် Specification(နည်းပညာအချက်အလက်များ) အရစစ်ဆေးဆုံးဖြတ်ခြင်း

Export Order သီးခြားဖော်ပြပါ ဇယား နံပါတ် 1 ပါ ကုန်ပစ္စည်း

အမျိုးအမည်	တင်ပို့ခွင့်ပြုကုန်ပစ္စည်းအမည်
2 Nuclear Power	
(1)	အနုမြူလောင်စာပစ္စည်း၊ အနုမြူကုန်ကြမ်းပစ္စည်း၊ အနုမြူဓာတ်ပေါင်းဖို၊ ဓာတ်ပေါင်းဖိုသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ကိရိယာ
(12)	1 ကိန်းဂဏန်းကို ထိန်းချုပ်သည့် စက် 2 တိုင်းတာရေး ကိရိယာ

①တင်ပို့ခြင်းဆိုင်ရာဥပဒေပါ ကုန်ပစ္စည်းအမျိုးအမည်များကိုစစ်ဆေးအတည်ပြုခြင်း

②ကုန်ပစ္စည်းဆိုင်ရာဝန်ကြီးဌာန စည်းမျဉ်းများတွင် Specification ကိုစစ်ဆေးအတည်ပြုခြင်း

အထက်ပါ①②နှစ်ခုလုံး အကျုံးဝင်သည့်အခါတွင် List Control ပါ ပစ္စည်းဖြစ်ခြင်း

Export Order နှင့်ကုန်ပစ္စည်းဆိုင်ရာဥပဒေစည်းမျဉ်းများMatrix

Export Order အခန်း 2		ကုန်ပစ္စည်းဆိုင်ရာဥပဒေစည်းမျဉ်းများ အခန်း1	
နံပါတ်စဉ်	အမျိုးအမည်	နံပါတ်စဉ်	အမျိုးအမည်
			Export Order နံပါတ် 1 ရှိ စာတိုဒ် 2 METI ဥပဒေတွင်သတ်မှတ်ထားသော Specification ရှိ ပစ္စည်းများသည် ဆက်လက်ဖော်ပြပါ တခုခုနှင့်အကျုံးဝင်သည်ဟုသတ်မှတ်သည်။

Export Order အခန်း 2	အနုမြူလက်နက်တီထွင်ခြင်း(သို့)ထုတ်လုပ်ခြင်းတွင်သုံးသည့် လုပ်ငန်းသုံးစက်ပစ္စည်းဖြစ်ပြီး၊ အောက်ဖော်ပြပါအပါအရာများ။	ကုန်ပစ္စည်းဆိုင်ရာဥပဒေစည်းမျဉ်းများ အခန်း 1	နံပါတ် 14
(12)	1 အတိုင်းအတာများထိန်းချုပ်နိုင်သည့် စက်ပစ္စည်းများ 2 တိုင်းတာကိရိယာ (လုပ်ငန်းသုံးစက်ဖြစ်ပြီး၊တိုင်းတာနိုင်သည့်အရာ)	လုပ်ငန်းသုံးကိရိယာ (သံထည်၊ Ceramics စသည်ပစ္စည်းများထုတ်လုပ်နိုင်သည့်အရာများဖြစ်သည်) ဖြစ်ပြီး၊ ထိန်းချုပ်နိုင်သော သီးအချက် နှစ်ခုအထက်ပါဝင်သော လျှပ်စစ်ပစ္စည်းကိုတပ်ဆင်အသုံးပြုနိုင်သည့် ပစ္စည်းများထဲမှ ဆက်လက်ဖော်ပြပါ 2 မှ (2) အထိ တခုခုနှင့်အကျုံးဝင်သည့်ပစ္စည်း	(က) ဖြတ်ညှပ်နိုင်သည့်လုပ်ငန်းသုံးစက်ပစ္စည်းဖြစ်ပြီး၊အောက်ဖော်ပြပါ (1) နှင့် (2) တွင် အကျုံးဝင်သည့်အရာ။ (3) နှင့်အကျုံးဝင်သည့်အရာမပါ။ (1) နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့မှသတ်မှတ်ထားသောအတိုင်းအတာ (နိုင်ငံတကာအတိုင်း အတာ) ဖြစ်သည်။ ISO 230/2 (1988) တွင်သတ်မှတ်ထားသောတိုင်းတာခြင်းဆိုင်ရာဥပဒေ အရ အလျားလိုက် အချုပ်အရှည် သည် 6.006mm မျှပြည့်သောအရာ။ (2) အချင်း 35mm ကျော်သောအရာကိုပြုလုပ်နိုင်သောအရာ (3) တိုင်အနေဖြင့်လုပ်ငန်းသုံးပစ္စည်းများထဲမှ ဝင်ရိုးအပေါက်မှတစ်ဆင့် ကုန်ကြမ်းများကိုထည့်၍ ပစ္စည်းထုတ်လုပ်နိုင်သောအရာ၊အောက်ဖော်ပြပါ 1 နှင့် 2 တွင်အကျုံးဝင်သောအရာ။ 1 ပစ္စည်းထုတ်လုပ်နိုင်သောကုန်ကြမ်း အမျိုးအစားအချင်းအရှည် 42mm အောက်အရာ။ 2 ချည်နှောင်သည့်အရာပေးတွဲမသုံးနိုင်သောအရာ။ (ခ) Milling Cutter ဖြစ်သည့်လုပ်ငန်းသုံးစက်ဖြစ်ပြီး၊အောက်ဖော်ပြပါ (1) မှ (3) အထိအကျုံးဝင်သည့်အရာ။ (4) သည်အကျုံးဝင်မပါ။ (1) နိုင်ငံတကာအတိုင်းအတာ ISO 230/2 (1988) အတိုင်းအတာဥပဒေအရအချုပ်၏အချင်းအရှည်သည် 6.006mm မျှပြည့်သောအရာ (2) ထိန်းချုပ်လည်ပတ်နိုင်ပြီး၊ထိလည်ပတ်သည့်အထိန်းအရှေ့အတွက်သည် 2 ခုအထက်အရာ

* လည်ပတ်ဆောင်ရွက်ပုံများညွှန်ကြားချက်ရင်းလင်းချက်တွင် အသီးသီးသောအမျိုးအမည်များ၏ အဓိပ္ပာယ်နှင့်ရင်းမြစ်များကိုစစ်ဆေးအတည်ပြုရမည်။
* Security Trade Control HP ရှိ "Export Order နှင့်ကုန်ပစ္စည်းဆိုင်ရာဥပဒေ စည်းမျဉ်းများ Matrix" တွင်လေ့လာကိုးကားနိုင်သည်။